

- ၁) ပြန်လှန်လေ့ကျင့်ခန်းများ သင်ခန်းစာ(၁) မှ (၆) အထိ
(တစ်ဦးခြင်း/အုပ်စုလိုက် စာလုံးပေါင်း၍ရွတ်ဆိုခိုင်းပါရန်)
- ၂) အောက်ပါတို့ကို သတ်ပုံခေါ်ပါရန်။
မာပါစေ၊ ဖလား၊ ရေဘူး၊ သော့၊ ဦးဦး၊ အမူအရာ၊ လယ်တဲ
- ၃) အရေး လေ့ကျင့်ရန် (မရေးမှီ စာလုံးပေါင်း၍ရွတ်ဆိုလေ့ကျင့်ရန်)
အေးအေးဆေးဆေး၊လေးလေးစားစား၊ကစားမလားနားမလား၊ သဲသဲမဲမဲ၊
ရယ်ရယ်မောမော၊ ဝေဝေဆာဆာ၊ လူတော်လူမော်၊ ပွေ့ပွေ့ပါးပါး။
- ၄) အိမ်စာ
နောက်တစ်ပတ် “Mother’s Day” ၌ “ကျွန်တော်/ကျွန်မ၏ မေမေ” ခေါင်းစဉ်ဖြင့်
ပြုလုပ်မည့်စကားပြောပြိုင်ပွဲအတွက် စကားပြောလေ့ကျင့်လာရန်။
- ၅) သင်ပြီးသောကဗျာများ ပြန်လည်ရွတ်ဆိုလေ့ကျင့်ရန်

၁) ပြန်လှန်လေ့ကျင့်ခန်းများ

၂) " -၂ " နှင့် " ြ " လေ့ကျင့်ခန်းများ

ကျ၊ ကြ၊ ချ၊ ခြ၊ မျ၊ မြ၊ ပျ၊ ပြ

ကျွန်မ၊ ကျောင်းသား၊ ကြယ်၊ မျက်နှာ၊ အပြာရောင်၊

အဖြူရောင်၊ မျက်မှန်၊ အချိန်၊ ပျား၊ မြင်း၊

၃) အောက်ပါတို့ကို သတ်ပုံခေါ်ပါရန်။

ရာသီဥတု၊ လူကလေး၊ စနေနေ့၊ ပထမဆု၊ ခဏခဏ

၄) အရေး လေ့ကျင့်ရန် (မရေးမှီ စာလုံးပေါင်း၍ရွတ်ဆိုလေ့ကျင့်ရန်)

ဖားကလေး၊ ယနေ့နေ့သာ၏၊ အလယ်ကလူ၊ စပါးနယ်နေသည်၊

စောစောလာသလား၊ အားပေးကူညီပါ၊ ဖေဖေ မေမေ မာပါစေ၊ ကုလားပဲစားပါ

၅) အိမ်စာ (attached)

၆) သင်ပြီးသောကဗျာများ ပြန်လည်ရွတ်ဆိုလေ့ကျင့်ရန်